




ဂြုပ္ပာန်ဗွတ္တံ ဝိယုတ္တံ




ပံးအုပ်ပြီးမှချောင်းဆိုးပါ။



လက်တွေ့ဆေးပါ။




နေမကောင်းရင်အိမ်မှာနေပါ။




ကာကွယ်ဆေးထိုးပါ။


ဂြုပ္ပာန်ဗွတ္တံ ဝိယုတ္တံ




ပံးအုပ်ပြီးမှချောင်းဆိုးပါ။



လက်တွေ့ဆေးပါ။




နေမကောင်းရင်အိမ်မှာနေပါ။




ကာကွယ်ဆေးထိုးပါ။


ဂြုပ္ပာန်ဗွတ္တံ ဝိယုတ္တံ




ပံးအုပ်ပြီးမှချောင်းဆိုးပါ။



လက်တွေ့ဆေးပါ။




နေမကောင်းရင်အိမ်မှာနေပါ။




ကာကွယ်ဆေးထိုးပါ။


ဂြုပ္ပာန်ဗွတ္တံ ဝိယုတ္တံ




ပံးအုပ်ပြီးမှချောင်းဆိုးပါ။



လက်တွေ့ဆေးပါ။



နေမကောင်းရင်အိမ်မှာနေပါ။



ကာကွယ်ဆေးထိုးပါ။

FIGHT the FLU

တပ်ကွေး တိုက်ဖျက်ပါ

Questions about flu?

**Minnesota Department
of Health**

www.mdhflu.com

Centers for Disease Control

www.cdc.gov

1-800-CDC-INFO
(800-232-4636)

TTY: 1-888-232-6348

24 hours/every day

**Your city or county public
health department**

FIGHT the FLU

တပ်ကွေး တိုက်ဖျက်ပါ

Questions about flu?

**Minnesota Department
of Health**

www.mdhflu.com

Centers for Disease Control

www.cdc.gov

1-800-CDC-INFO
(800-232-4636)

TTY: 1-888-232-6348

24 hours/every day

**Your city or county public
health department**

FIGHT the FLU

တပ်ကွေး တိုက်ဖျက်ပါ

Questions about flu?

**Minnesota Department
of Health**

www.mdhflu.com

Centers for Disease Control

www.cdc.gov

1-800-CDC-INFO
(800-232-4636)

TTY: 1-888-232-6348

24 hours/every day

**Your city or county public
health department**

FIGHT the FLU

တပ်ကွေး တိုက်ဖျက်ပါ

Questions about flu?

**Minnesota Department
of Health**

www.mdhflu.com

Centers for Disease Control

www.cdc.gov

1-800-CDC-INFO
(800-232-4636)

TTY: 1-888-232-6348

24 hours/every day

**Your city or county public
health department**